

三尺 / ~ ဆိတ် 唾液腺
 သွားရည်ကျ က၊ <th- yei kya'> ①流口水，垂涎 ②(喻)羨慕
 သွားရည်ခံ န၊ <th- yei gan> 围嘴儿
 သွားရည်စာ န၊ <th-yei za> 点心，零食； ~ ဖိုး 点心钱
 သွားရည်ယို က၊ <th- yei yo> = သွားရည်ကျ
 သွားလာ က၊ <thwa: la> ①来往； တအိမ်နဲ့တအိမ် ~ မှုမရှိဘူး။ 两家没有来往。 ②性交
 သွားလာရောက်ပေါက် န၊ <thwa: la yaut paut> 往来，来往； သူငယ်ချင်းဆီကို ~ မရှိတာကြာလှပြီ။ 好久没有到朋友家去了。
 သွားလာဝင်ထွက် န၊ <thwa: la win htwet> 来往，交往； ~ ရှိတယ်။ 有来往。
 သွားလေရာရာ န၊ <thwa: lei ya ya> 所到之处； ~ မှာသေးကင်းပါစေ။ (愿你)祝你一路平安！
 သွားလေသူ န၊ <thwa: lei dhu> 亲属朋友中的已故者，死者； ဒွေါ်အေးသာသည် ~ သမီးကိုသတိရသည်။ 杜埃达想起了死去的女儿。
 သွားလဲ က၊ <thwa: le:> 换牙
 သွားလမ်းလာလမ်း န၊ <thwa: lan: la lan:> 路途
 သွားရိုင်း န၊ <thwa: wain:> 牙拱； အထက် ~ 上牙拱 / အောက် ~ 下牙拱
 သွားသား န၊ <thwa: dha:> (牙齿的)牙质，象牙质
 သွားသားပြန်ငယ် န၊ <thwa: dha: pyun nge> 【解】齿腔
 သွားသွားလာလာ က၊ <thwa: dhwa: la la> 来来往往，来回走动； လူမော ~ ရှိပါပြီ။ 病人已经能走动了。 / ထိုင်ချည်း မနေနှင့် ~ လုပ်ပေါ့။ 别尽坐着，起来走动走动嘛。
 သွားဟုံဟုံ က၊ <thwa: hon hon> = သွားဟုံဟုံ
 သွေ န၊ <thwei'> 干燥
 သွေခြောက် န၊ <thwei' khyaut> 干燥； ~ ဆေး 干燥剂
 သွေညှိုး န၊ <thwei' hnyo:> 干枯，枯萎，同义词有： သွေပြန်း၊ သွေယောင်း၊ သွေယော်
 သွေသွေယောင်းယောင်း က၊ <thwei' dhwei' yaun: yaun:> 干燥； တတောလုံး ~ ဖြစ်နေသောအသွင်ကိုဆောင်သည်။ 整个林区都是干旱的景色。
 သွေ I န၊ <thwei> 偏差，歪，偏，倾 II က၊ <thwei> 背离； သစ္စာ ~ သည်။ 背信，失信。
 သွေကွက် က၊ <thwei kwet> (书)出偏差，误入歧途，偏离； သစ္စာ ~ သည်။ 失信，背信弃义。 / ကတိ ~ သည်။ 食言。
 သွေချော် က၊ <thwei khyaw> 偏离； ကေး ~ တယ်။ 话说过了头。 / ကတိ ~ တယ်။ 食言。
 သွေခွာ/သွေခွဲ က၊ <thwei khwa / thwei khwe:> (诗) = သွေပည်
 သွေစောင်း က၊ <thwei saun:> 偏离，倾斜，歪斜

သွေဆန် က၊ <thwei hsan> 违背
 သွေညွတ် က၊ <thwei nyut> 歪，倾斜
 သွေထိမ်း က၊ <thwei tein:> (光线)折射
 သွေထိုး က၊ <thwei hto:> (光线)折射
 သွေထောင့် န၊ <thwei daun'> 【物】折射角；倾斜角
 သွေပည်/သွေဖီ က၊ <thwei phi> ①违背，背离；有错误倾向； အလုပ်သမားတို့၏အရေးကို ~ သည်။ 背叛工人阶级事业。 / လက်ဝဲ ~ ရေးသမား 左倾分子 ②背信弃义
 သွေဖောက် က၊ <thwei phaut> 违背，违反
 သွေဖိတ် က၊ <thwei pheit> 违背，偏离
 သွေယွင်း/သွေယွန်း က၊ <thwei ywin:/ thwei yun:> 歪斜
 သွေရှောင် က၊ <thwei shaun> 逃避
 သွေလွဲ က၊ <thwei lwe:> 出偏差，偏离
 သွေလှန် က၊ <thwei hlan> 违背，违反
 သွေလွဲ က၊ <thwei hlwe:> ①转过(脸)； မျက်နှာ ~ သည်။ 转过脸。 ②违背，偏斜； သစ္စာ ~ သည်။ 违背诺言。
 သွေဝိုက် က၊ <thwei wait> 避开
 သွေး I က၊ <thwei:> ①磨利(刀、箭)； ဝေး ~ သည်။ 磨刀。 ②磨光(镜片、宝石)； ကျောက် ~ သည်။ 磨宝石。 / မျက်မှန် ~ သည်။ 磨眼镜片。 ③用水磨出汁液； သနပ်ခါး ~ သည်။ 磨黄香楝木。 ④(书)引诱； သူတို့ကို ~ ဆောင်သည်။ 引诱他们。 ⑤吹拂； လေပြေ ~ တော့အေးလှသည်။ 微风吹来，十分凉爽。 ⑥拖延； ရက်ရှည်မ ~ ။ 没有拖延很久。 ⑦磨炼(意志、本领等) ⑧(古)比喻，作比较 II န၊ <thwei:> ①血； ~ အန်သည်။ 吐血。 / ~ အခန်မြန်နေသည်။ 脉搏快。 ②月经； ~ ဆုံးပြီ။ 绝经了。 ③血缘，血统； ဂျာမန် ~ ပါသောသူ 德国血统的人 / ထီး ~ နန်း ~ 王族，王裔 ④颜色； ~ တူမို့တူ 颜色，羽毛形状等相同者，羽族 ⑤胆； ~ ဂုဏ် ~ ကောင်းသည်။ 胆子大。 / ~ ငယ်သည်။ 胆怯。 ⑥亲生儿女； ရင် ~ 心肝儿，宝贝儿
 သွေးကပ် န၊ <thwei: gin:> (缅甸)胃发病头三天，因血液循环异常而产生的内热
 သွေးကောင်း န၊ <thwei: kaun:> (喻)英勇，胆子大； နယ်ခွဲတွေနဲ့စစ်တိုက်တဲ့အခါမာပြည်သူဟာတော်တော် ~ တယ်။ 缅甸人民跟帝国主义者战斗时很英勇。 / ကျုပ်ပြောတာကိုသွေးကောင်းကောင်းနဲ့နားထောင်ကြပါ။ 你们可要壮着胆子听我讲。
 သွေးကပ်ပါး န၊ <thwei: kat pa:> 血液寄生虫
 သွေးကျောက် န၊ <thwei: gyaut> 磨石
 သွေးကျိတ် န၊ <thwei: gyeit> 身上起的血疙瘩
 သွေးကြီး I န၊ <thwei: kyit:> 骄傲的 II န၊ <thwei: gyi:> = သွေးသောက်ကြီး
 သွေးကြီးမွေးကြီး က၊ <thwei: gyi: mwei: gyi:> 骄傲，目空一切； ~ လုပ်မနေမိပါနဲ့။ 不要骄傲。